



လျှောက်ထားချက်လုပ်ငန်းစဉ် - အစမှ စာရင်းသွင်းပြီးသည့်အထိ အဆင့် 10 ဆင့်

1. လိုအပ်သော စာရွက်စာတမ်းများနှင့် အချက်အလက်များကို စုဆောင်းပါ - သတ်သတ်မှတ်မှတ် အစီအစဉ်အချို့တွင် ထပ်ဆောင်းလိုအပ်ချက်လည်း ရှိနိုင်သည်။ ကျေးဇူးပြုပြီး ညွှန်ကြားချက်များ အားလုံးကို အသေအချာ ဖတ်ရှုပါ။

DeKalb ကောင်တီကျောင်းခရိုင်တွင် လက်ရှိ စာရင်းသွင်းထားသူ

 - ကျောင်းသား ID နံပါတ် (ဂဏန်း 7 လုံး) - ကျောင်းသား ကိုယ်ရေးမှတ်တမ်း အစီရင်ခံစာတွင် ကြည့်ရှုပါ
 - မိဘဖြစ်သူ၏ အီးမေးလ်လိပ်စာ

DeKalb ကောင်တီကျောင်းခရိုင်သို့ အသစ်ရောက်ရှိလာသူ သို့မဟုတ် ပြန်လည်ရောက်ရှိလာသူ

 - မိဘဖြစ်သူ၏ အီးမေးလ် လိပ်စာ
 - နေထိုင်ကြောင်း အထောက်အထား - ဂတ်စ်၊ ရေ၊ လျှပ်စစ်မီတာစာရွက် (အများဆုံးရက်ပေါင်း ၆၀ သက်တမ်းရှိ)၊ အပေါင်စာချုပ် / အိမ်ငှားစာချုပ်
 - အထက်တွင် ဖော်ပြထားသည့်အတိုင်း မိဘဖြစ်သူသည် သူတို့၏အမည်ဖြင့် နေထိုင်ကြောင်းအထောက်အထား မရှိပါက School Choice နေထိုင်ကြောင်း ကျမ်းကျိန်လွှာပုံစံကို လိုအပ်ပါသည်။ ပုံစံများကို ဤနေရာတွင် တွေ့နိုင်ပါသည်။ www.dekalbschoolsga.org/school-choice/forms-and-brochures/

ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည့် စာရွက်စာတမ်းများ အားလုံးကို ယူဆောင်လာပါ။ ဖော်ပြထားသည်များမှလွဲ၍ အခြားစာရွက်စာတမ်းများကို တင်သွင်းခြင်းသည် လျှောက်လွှာကို သတ်မှတ်ချက်မပြည့်မီ ဖြစ်စေပါမည်။

 - မွေးစာရင်း
 - လက်ရှိ ဆောင်းဦးရာသီ ကျောင်းစာသင်နှစ်ဝက်အတွက် ကိုယ်ရေးမှတ်တမ်း အစီရင်ခံစာ
 - M.A.P. မြင့်မားအောင်မြင်စွာ စွမ်းဆောင်နိုင်သူများ magnet အစီအစဉ် ကျောင်းအပ်ခွင့်နေရာအတွက် လျှောက်ထားမှသာလျှင် စစ်ဆေးမှု ရမှတ်များ လိုအပ်ပါသည်
2. School Choice အစီအစဉ်များနှင့် ကျောင်းများကိုလေ့လာပါ - သင့်ကလေး၏ သင်ယူလေ့လာမှုပုံစံ၊ အားသာချက်၊ စိတ်ပါဝင်စားမှုများတို့နှင့် အစီအစဉ်မှာ ကိုက်ညီမှုရှိပါစေ။
3. အစီအစဉ် ကံစမ်း ရွေးချယ်မှုဆိုင်ရာ အရည်အချင်းပြည့်မီမှု စံသတ်မှတ်ချက်များ၊ ရွေးချယ်မှု လုပ်ငန်းစဉ်နှင့် ကံစမ်းမဲပုံးများကို လေ့လာကြည့်ရှုပါ။ <http://www.dekalbschoolsga.org/school-choice/programs/>
4. သယ်ယူပို့ဆောင်ရေး မူဝါဒကို ထည့်သွင်းစဉ်းစားပါ။
5. သင့်အစီအစဉ်များ နှင့် ကျောင်းများကို ရွေးချယ်ပါ။
6. <http://www.yourchoicedekalb.org> သို့ သွားရောက်ပါ။ လျှောက်ထားရန်အတွက် ယခုလျှောက်ရန် /လက်မှတ်ထိုးဝင်ရန် ခလုတ်ကို နှိပ်ပါ။

DeKalb အနုပညာ အထက်တန်းကျောင်း (၈ တန်း မှ ၁၂ တန်း အထိ) နှင့် DeKalb အနုပညာ မူလတန်းကျောင်း (၄ တန်း မှ ၇ တန်း အထိ)

အစမ်းစိစစ်မှုခံယူရန် လျှောက်ထားသူများအနေဖြင့် မဖြစ်မနေလုပ်ဆောင်ရမည့်မှာ

- ပထမအဆင့် - School Choice အွန်လိုင်း လျှောက်လွှာကို တင်သွင်းပါ
- ဒုတိယအဆင့် - အစမ်းလျှောက်ထားချက် စာတွဲထုပ်ကို ကျောင်းသို့ တိုက်ရိုက် စာတိုက်မှတစ်ဆင့်ပို့ပါ သို့မဟုတ် ပေးပို့ပါ။

IB ပြင်ဆင်မှု (အတန်း 9, 10) နှင့် IB ဒီပလိုမာ (အတန်း ၁၁၊ ၁၂) Tucker High ၊ Druid Hills High သို့မဟုတ် MLK Jr

အထက်တန်းကျောင်းများသို့ လျှောက်ထားသူများအနေဖြင့် မဖြစ်မနေလုပ်ဆောင်ရမည့်မှာ

- ပထမအဆင့်- School Choice အွန်လိုင်း လျှောက်ထားချက်ကို တင်သွင်းပါ။
- ဒုတိယအဆင့်- IB လျှောက်ထားချက် စာမျက်နှာများကို အီးမေးလ်တစ်ခုတည်းနှင့် IB ကျောင်း တစ်ကျောင်းစီသို့ သီးခြား တင်သွင်းပါ။



Arabia Mountain အထက်တန်းကျောင်း Magnet ပရိုဂရမ် နောက်ထပ် လျှောက်ထားချက်နှင့် အကြံပြုချက်ကို ဗီဒီယိုအင်တာဗျူး မေးခွန်းများပုံစံတွင် ဖော်ပြထားသည့်အတိုင်း ကျောင်းသို့ တိုက်ရိုက် တင်သွင်းရပါမည်။

DSA & DESA အစမ်းလျှောက်ထားချက်၊ IB ပြင်ဆင်မှု သို့မဟုတ် IB ဒီပလိုမာ နှင့် Arabia Mtn HS ဒေါင်းလုဒ် ရယူနိုင်သော / ပြင်ဆင်ရေးသားနိုင်သော လျှောက်လွှာ စာမျက်နှာများကို ဤနေရာတွင် ရရှိနိုင်ပါသည် <http://www.dekalbschoolsga.org/school-choice/forms-and-brochures/>

- 7. လျှောက်လွှာအခြေအနေ နောက်ဆုံးရအချက်အလက်များ နှင့် အသိပေးအကြောင်းကြားချက်များကို သိရှိနိုင်ရအန်အတွက် သင့် အီးမေးလ် ဝင်စာ နှင့် လျှောက်လွှာ ဒက်ရှ်ဘုတ်ကို မကြာခင် ကြည့်ရှုစစ်ဆေးပါ။ ပုံမှန် အီးမေးလ်စစ်၍ အက်ပလီကေးရှင်းအတွင်းသို့ လော့ဂ်အင် ဝင်ရောက်ကြည့်ရှုရန်မှာ သင်၏ တာဝန် ဖြစ်သည်။ အကယ်၍ သင်သည် အီးမေးလ်တစ်စောင်အား လက်ခံရရှိခြင်း မရှိလျှင် ကျေးဇူးပြုပြီး သင်၏ အီးမေးလ် အကောင့်မှ အမှိုက်စာ သို့မဟုတ် စွန့်ပစ်ရန် ဖိုလ်ဒါအား ကြည့်ရှုစစ်ဆေးပါ။ အခြေအနေအသိပေးခြင်းကဲ့သို့သော ဆက်သွယ်ပြောဆိုမှုအားလုံးကို လျှောက်လွှာ ဒက်ရှ်ဘုတ်ထိ ထိပ်ဆုံးရှိ မက်ဆေ့ပုံးထဲတွင်လည်း တွေ့နိုင်ပါသည်။
- 8. ကံစမ်း ရွေးချယ်သည့်နေ့ (မတ်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်) ၌ သင်၏ အက်ပလီကေးရှင်းသို့ လော့ဂ်အင်ဝင်ခြင်းဖြင့် အဖြေရလဒ်များကို စစ်ဆေးပါ။ သင်၏ အီးမေးလ်နှင့် School Choice ဒက်ရှ်ဘုတ်တို့ကို ပုံမှန် စောင့်ကြည့်ရန်မှာ သင်၏ တာဝန်ပင် ဖြစ်သည်။
- 9. အကယ်၍ လျှောက်ထားသူတစ်ဦးအား အစီအစဉ်တစ်ခုမှ လက်ခံခဲ့လျှင် အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်သော ရွေးချယ်မှုအသိပေးစာအတွင်း ဖော်ပြထားသည့် နောက်ဆုံးသတ်မှတ်ရက်အပို အွန်လိုင်းဒက်ရှ်ဘုတ်ပေါ်တွင် Accept (လက်ခံသည်) သို့မဟုတ် Decline (ငြင်းဆန်သည်) ကို ရွေးချယ်ပေးပါ။ ကျောင်းအပ်ခွင့်နေရာကမ်းလှမ်းမှုကို လက်ခံပြီးသည်နှင့် တစ်ပြိုင်နက် ကျောင်းသားတစ်ဦးသည် မတူညီသော ကျောင်းနှစ်ကျောင်း သို့မဟုတ် အစီအစဉ် နှစ်ခုတွင် စာရင်းသွင်းခြင်း မပြုနိုင်သောကြောင့် အခြားသော ရွေးချယ်မှုများအားလုံးကို ငြင်းဆန်ပြီးသား ဖြစ်သွားမည်ဖြစ်သည်။
- 10. နောက်ဆုံးသတ်မှတ်ရက်အပို သင့်ကျောင်းအပ်ခွင့်နေရာအား လက်ခံရယူရန် ကျောင်းတွင် စာရင်းသွင်းပါ။ နောက်ဆုံးသတ်မှတ်ရက်များအား ကျောင်းတစ်ကျောင်းစီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ ပထမအကြိမ် ကံစမ်းရွေးချယ်မှု ရလဒ်များအတွက် စာရင်းသွင်းရန် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ငါးရက်တာ အချိန်ရှိသည်။ ကျောင်း၏ ဝက်ဘ်ဆိုက် သို့မဟုတ် ရွေးချယ်ကြောင်းအသိပေးစာတွင် ဖော်ပြထားသော နောက်ဆုံးသတ်မှတ်ရက်အပို ကျောင်းတွင် စာရင်းမသွင်းထားသော လျှောက်ထားသူမှန်သမျှ၏ နေရာများကို ပြန်လည်သိမ်းဆည်း / ငြင်းဆန်ကြောင်း အလိုအလျောက် သတ်မှတ်မည်ဖြစ်ပြီး စောင့်ဆိုင်းစာရင်းဝင် လျှောက်ထားသူများအား စောင့်ဆိုင်းစာရင်းတွင် ပါဝင်သည့် အစီအစဉ်အတိုင်း ပေးအပ်သွားပါမည်။ မိဘမှဖြစ်စေ အလိုအလျောက် ငြင်းဆန်မှုအနေဖြင့်ဖြစ်စေ ကျောင်းအပ်ခွင့် နေရာတစ်ခုအား ငြင်းဆန်ပြီးသည်နှင့်တစ်ပြိုင်နက် ပြန်လည်နေရာရယူရန်မှာ မဖြစ်နိုင်တော့ပေ။ စာရင်းသွင်းရမည့် ရက်စွဲများအား ကျောင်းဝက်ဘ်ဆိုက်တွင် မတွေ့ရပါက၊ ရက်ကို သိရှိရန် ကျောင်းသို့ ဖုန်းခေါ်ဆိုရမည်မှာ မိဘဖြစ်သူ၏ တာဝန်ဖြစ်ပါသည်။